

မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ။)

၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်၃ ရက်

(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၇ တို့တွင် ပါရှိသော ‘two hundred kyats’ ဆိုသည့် စကားရပ်ကို ‘fifty thousand kyats’ ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၃။ မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(၃)တွင်ပါရှိသော ‘fifty kyats’ ဆိုသည့် စကားရပ်ကို ‘twenty thousand kyats’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။ မြန်မာနိုင်ငံကုန်စည်အမှတ်အသားများအက်ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ(၂)တွင် ပါရှိသော -

(က) ‘one thousand kyats’ ဆိုသည့် စကားရပ်ကို ‘one hundred thousand kyats’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ခ) ‘to the State’ ဆိုသည့် စကားရပ်ကို ‘to the Republic of the Union of Myanmar’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (၁) တွင်ပါရှိသော ‘President of the Union’ ဆိုသည့် စကားရပ်ကို ‘relevant Ministry’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၆။ မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေ ပုဒ်မ ၁၉ တွင်ပါရှိသော ‘President of the Union’ ဆိုသည့် စကားရပ်ကို ‘Ministry of Finance’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၇။ မြန်မာနိုင်ငံကုန်စည်အမှတ်အသားများ အက်ဥပဒေ ပုဒ်မ ၂၀ တွင် -

- (က) ပုဒ်မခွဲ (၁) ၌ ပါရှိသော ‘President of the Union’ ဆိုသည့် စကားရပ်ကို ‘Ministry of Commerce may, with the approval of the Union Government ’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
- (ခ) ပုဒ်မခွဲ (၄) ၌ ပါရှိသော ‘President of the Union’ ဆိုသည့် စကားရပ်ကို ‘Ministry of Commerce with the approval of the Union Government ’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အခြေခံဥပဒေအရ ရှေ့နောက်ထက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်